

သွားမြစ်တုများ

တစ်ခု သို့မဟုတ် လစ်ဟာနေသောသွားများ တွင်အစားထိုးရန် သွားစိုက်မြစ်တုကိုအသုံးပြုသည်။
ယခုစာစောင်တွင် သွားမြစ်တုနှင့်ပတ်သက်သောအကြောင်းကိုဖော်ပြထားသည်။

သွားမြစ်တု ဆိုတာဘာလဲ?

သွားမြစ်တုဆိုသည်မှာ မေးရိုးထဲသို့ ထိုးသွင်းရသော အမြစ်တုတစ်ခုဖြစ်သည်။ သွားမရှိသောနေရာတွင်အစားထိုးရန် အလိုရှိသွားဆရာဝန်သည်ထိုအမြစ်တုပုံစံသို့ သွားခေါင်းစွပ်သို့မဟုတ်သွားကပ်တွဲ တွယ်ချိတ်ထားနိုင်သည်။ သွားမြစ်တုများသည် ဝက်အူရစ်ပုံစံဖြစ်သည်။ ၎င်းတို့ကို တိုင်တေနီယမ်ဖြင့်ပြုလုပ်ထားကာ ၃-၅မီလီမီတာ ထူ၍ ၈-၁၆ မီလီမီတာ ရှည်သည်။ သွားတုတစ်ချောင်းမတပ်ဆင်မှီအရိုးထဲသို့သွားမြစ်တုခိုင်ခိုင်မာမာစွဲမြဲရန် အချိန်အားဖြင့် ၃- ၆ လကြာတတ်ပါသည်။ အချို့မြစ်ရပ်များတွင် ဆောလျင်စွာဖြစ်နိုင်သည်။

သွားအစားထိုးတပ်ဆင်ရာတွင်ပစ္စည်း ၃ မျိုးပါဝင်သည်။ အရိုးထဲသို့စိုက်ရသော ဝက်အူရစ်သဏ္ဍန် သွားမြစ်တု၊ သွားဖုံမှ တဆင့်တပ်ဆင်သောသွားမြစ်တုခေါင်း၊ နှင့်အပေါ်မှစွပ်ရသော သွားခေါင်းစွပ်တို့ဖြစ်သည်။ သွားမည်မျှအစားထိုးမည်ဆိုသည့် အပေါ်မူတည်၍ လုပ်ငန်းစဉ် ၄-၈ကြိမ် သွားနှင့်ဆိုင်ရာချိန်းဆိုမှုများလိုသည်။ ၎င်းတွင်ကနဦးသွားဆိုင်ရာစစ်ဆေးခြင်းပါဝင်သည်။

ဘာကြောင့်သွားမြစ်တုအသုံးပြုရသလဲ

ထိခိုက်ဒဏ်ရာရခြင်း၊ သွားပျက်စီးခြင်း၊ သွားဖုံးရောဂါ သို့မဟုတ် သွားလုံးဝမပေါက်ခြင်း (agenesis) တို့ကြောင့် ဆုံးရှုံးသွားသော သွားများအားအစားထိုးရန်သွားမြစ်တုကိုအသုံးပြုရသည်။ သင့်သွားများစွာဆုံးရှုံးပါက သွားဆရာဝန် သည်သွားမြစ်တုအမျိုးအမျိုးကိုသွားကပ်တွဲ သို့မဟုတ်အံကပ်အရှင်တို့အတွက်အောက်ခြေအဖြစ်ထားရှိနိုင်သည်။ သွားဆရာဝန်၏လုပ်ငန်းစဉ်များသည်အချိန်မကြာလှသော်လည်း သွားမြစ်တုနှင့် အရိုးတို့တွဲချိတ်ဆက်ပူးပေါင်းရန် အချိန်များစွာစောင့်ဆိုင်းရလိမ့်မည်။ စောင့်ဆိုင်းချိန်ကာလသည်လူနာတစ်ဦးနှင့် တစ်ဦး ကွဲပြားခြားနားသည်။

ဘယ်သူတွေ့သွားမြစ်တုတပ်ဆင်နိုင်သလဲ?

သွားမြစ်တုတပ်ဆင်ခြင်းသည်များစွာသောလူများအတွက်သင့်တော်သောကောင်းမွန်စွာတည်ဆောက်ထားသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ လူအများအပြားသွားမြစ်တုကိုအသုံးပြုနိုင်သည်။ သို့သော်ကိစ္စအနည်းစုမှာသွားဖုံးရိုး မလုံလောက်၍ဖြစ်နိုင်သည်။ သို့မဟုတ်သူတို့ကျန်းမာရေးအခြေအနေတစ်ခု ရှိနိုင်သည်။ သို့မဟုတ် ရွေးချယ်မှုကန့်သတ်ထားသည့် ဆေးဝါးများသောက်သုံးနေခြင်းလည်းဖြစ်နိုင်သည်။ ဆေးရွက်ကြီးသောက်သုံးသူများသည် သွားမြစ်တုများကိုချောင်သွားစေပြီး ဖယ်ထုတ်ပစ်ရသည်အထိအလွန်



X-ray ဓါတ်မှန်နှင့်အပေါ်ဓါတ်ပုံတို့သည် လူနာချင်းတူသည်။ သွားမြစ်တုပုံကို အပေါ်မှထပ်ထားသည်။



စိုးရိမ်ရသည်။ သင်၏သွားဆရာဝန်မှ သွားဆိုင်ရာအသေးစိတ်စစ်ဆေးမှုပြုလုပ်မည်ဖြစ်ပြီး သင်သွားမြစ်တုသုံး၍ရနိုင်၊ မရနိုင်နှင့် အခြားရွေးချယ်စရာ များက သင့်အတွက်အဆင်ပြေနိုင်ခြင်းရှိ/မရှိပြောပြလိမ့် မည်။

လုပ်ငန်းစဉ်ဘယ်လိုဆောင်ရွက်သလဲ

1. X-rays ဓါတ်မှန်ဖြင့်အသေးစိတ်အားလုံးစစ်ဆေးခြင်းနှင့်ဖြစ်နိုင်ချေသွားပုံစံခွက်ရယူခြင်းနှင့်မေးရိုးပုံစံ အနေအထားများစစ်ဆေးသည်။
2. သွားမြစ်တုအားခွဲစိတ်ထည့်သွင်းပြီး အချိန် ၃-၆ လကာလအတွင်းအရိုး နှင့်မြစ်တွယ်ထိစပ်စေသည်။
3. သွားဆရာဝန်မှ သွားမြစ်တုအား အရိုးနှင့်မြစ်တွယ်ထိစပ်စေသောကာလကြာအောင် သွားဖုံးအောက်တွင် ဖုံးအုပ်ထားသိုရန်ဆုံးဖြတ်နိုင်သည်။ ထို့ကြောင့် သွားဖုံးမှတဆင့်သွားမြစ်တုခေါင်းတစ်ချောင်းတွယ်ချိတ် နိုင်ရန် သင်သည်အသေးစားခွဲစိတ်မှုပြုလုပ်ရန်လိုလင့်သည်။
4. သွားမြစ်တုခိုင်ခိုင်မာမာစွဲမြဲပါက သွားဆရာဝန်သည် သွားပုံစံခွက်ရယူပြီးသွားကျွမ်းကျင်သူများက သွားတုစွပ်ခေါင်း၊ သွားကပ်တွဲ သို့မဟုတ် သွားတုအရှင်များပြုလုပ်ကြသည်။
5. သွားဆရာဝန်သည် အဆုံးသတ်ပစ္စည်းများကို ခံတွင်းတွင်တပ်ဆင်ထားရှိသည်။
6. သွားဆရာဝန် သို့မဟုတ် ကျန်းမာရေးဆရာဝန်မှ သွားမြစ်တုပြီးစီးမှုနောက်ဆုံးအနေအထားစစ်ဆေးသည်။

သွားမြစ်တုကုန်ကျစရိတ်ဘယ်လောက်လဲ?

ကုန်ကျစရိတ်သည်သွားမည်မျှအစားထိုးရသည်ဆိုသည်အပေါ်တွင်သို့မဟုတ်သင်ရွေးချယ်သောလုပ်ငန်းစဉ် အမျိုးအစားတို့တွင်သိသာစွာကွဲပြားသည်။သင်ကုသမှုမပြုလုပ်မှီသင့်သွားဆရာဝန်ထံမှကုန်ကျငွေအသေးစိတ် တွက်ချက်မှုရယူနိုင်သည်။သွားတစ်ချောင်းစီအားသွားမြစ်တုအစားထိုးမှုသည်သွားကပ်တွဲတပ်ဆင်အစားထိုးခြင်း ထက်ပို၍ဈေးကြီးသည်။သို့သော်သင်၏ကျန်းမာနေသောအနီးရှိသွားများအားပြုလုပ်ခြင်းကိုရှောင်ရမည်။အချို့ကိစ္စ များတွင်နော်ဝေးပြည်သူ့အမျိုးသားအာမခံအစီအစဉ်အောက်ရှိသွားဘက်ဆိုင်ရာဌာနများတွင်ထောက်ပံ့အကူအညီရယူနိုင်သည်။သွားဆရာဝန်များကသင့်အားဥပဒေသနှင့်ခံစားခွင့်ဆိုင်ရာသတင်းအချက်အလက်များပေးလိမ့်မည်။





အရင်စာမျက်နှာပေါ်အတိုင်းတူသောလူနာများ၊ သို့သော် သွားကပ်တွဲတပ်ဆင်ခြင်းနှင့်အတူ

သင်ဘာလုပ်ဘို့လိုအပ်သလဲ?

- သွားဆရာဝန်အားလိုအပ်သောကျန်းမာရေးအချက်အလက်အားလုံးပြောပြပါ။ထိုမှသာဘေးကင်းစွာ ခွဲစိတ်မှု လုပ်ငန်းပြီးစီးနိုင်မည်။ထို့ပြင်သင်သည်ထောက်ပံ့ကုသခွင့်ရှိခြင်းရှိ/မရှိဆရာဝန်မှဆုံးဖြတ်နိုင်မည်။
- လုပ်ငန်းစဉ်မှအကောင်းဆုံးရလဒ်ရရှိရန် မခွဲစိတ်မီနှင့်ခွဲစိတ်ပြီးနောက်ဆရာဝန်ညွှန်ကြားသည့်အတိုင်းလိုက်နာဆောင်ရွက်ပါ။
- သွားမြစ်တုစိုက်သည်အထိနှင့်စိုက်ပြီးနောက်ရက်သတ္တပတ်များစွာအတွင်းဆေးရွက်ကြီးသုံးစွဲမှုရှောင်ကျဉ်ပါ
- ရေရှည်ရလဒ်အတွက် သွားမြစ်တုစွပ်သွားခေါင်းကိုသင့်တော်သလိုသန့်ရှင်းခြင်းသည်အရေးကြီးပါသည်။

သွားမြစ်တုဂရုစိုက်ခြင်းနှင့်ထိန်းသိမ်းခြင်း

- သွားမြစ်တုသည် သင်၏ကျန်းမာရေးတွင် ငွေကြေးမြှုပ်နှံမှုတစ်ခုဖြစ်သည်။ သို့သော်ရေရှည်တည်ရှိရန် ၎င်းကိုသင့်တော်သလိုထိန်းသိမ်းမှုပြုလုပ်ရန်လိုအပ်သည်။
- သွားမြစ်တုပတ်လည်ရှိသွားဖုံးပေါ်တွင် ကျန်ရစ်ခြင်းသောဘက်တီးရီးယားပိုးရှိအစွန်းထင်းသည် သွားဖုံး ပူလောင်မှု ဖြစ်စေကာ ၊ အဆိုးဝါးဆုံးမှာ သွားမြစ်တုချောင်ချိသွားစေသည်။
- သွားမြစ်တုအား သဘာဝသွားများကဲ့သို့ တူညီစွာဂရုတစိုက်သန့်စင်ပေးရန်လိုအပ်သည်။သွားဖုံးတလျှောက် နှင့် သွားတုခေါင်းပေါ်တွင်ရှိသောအစွန်းထင်းများအားမနက် နှင့်အိပ်ယာမဝင်မီနေ့စဉ် ဖယ်ရှားပစ်ရမည်။ ပုံမှန်သွားတိုက်တံအပြင် ပုလင်းငယ်ပွတ်တံ သို့မဟုတ် သွားပွတ်ကြိုးတို့ကို အသုံးပြုသင့်သည်။
- ဤသို့သွားသန့်ရှင်းမှုနှင့်ဂရုစိုက်မှုနှုန်းမြင့်ကိုထိန်းသိမ်းနိုင်ခြင်းရှိ/မရှိသင်မသေချာပါက၊ သွားဘက်ဆိုင်ရာ သွားမြစ်တုသည် သင့်အတွက် မှန်ကန်သောရွေးချယ်မှုမဖြစ်နိုင်ပါ။
- သင့်တော်သောခံတွင်းသန့်ရှင်းရေးညွှန်ကြားချက်များ နှင့် နေ့စဉ်သွားဆိုင်ရာဂရုစိုက်ခြင်း နှင့်ထိန်းသိမ်းခြင်း အညွှန်းများကိုသင်၏သွားဆရာဝန်နှင့် ကျန်းမာရေးမှူးအား မေးမြန်းပါ။
- သဘာဝသွားများကဲ့သို့စစ်ဆေးသည့်အတိုင်းသွားဆရာဝန်/ သွားဘက်ဆိုင်ရာကျန်းမာရေးမှူးတို့မှသွားမြစ်တုများကိုပုံမှန်စစ်ဆေးသင့်ပါသည်။



သွားကပ်တွဲသုံးခုကို သွားမြစ်တုနှစ်ခုတွင်တွဲကပ်နိုင်သည်။